

တစ်ဦးချင်းသီးသန့် ပညာရေးအစီအစဉ် (IEP) မိဘများအတွက် အကြံပေးချက်များ

သုံးသပ်ခြင်း

ကနဦးသုံးသပ်ချက်အတွက် ထောက်ခံချက်ပေးခြင်းနှင့် မေတ္တာရပ်ခံခြင်း-

- ✓ သုံးသပ်ချက်အတွက် စာရေးတောင်းဆိုပြီး။ မိတ္တူတစ်စောင်ထားရှိပါ။
- ✓ ကလေး၏ပြဿနာများနှင့် အဘယ်ကြောင့် သုံးသပ်မှု လိုသည်ကို ရှင်းပြပါ။
- ✓ သုံးသပ်မှု အတွက် မိဘများ၏ သဘောတူညီမှု လိုအပ်ပါသည်။
- ✓ ကျောင်း၏ သုံးသပ်မှုအပေါ်မကျေနပ်ပါက သီးခြားလွတ်လပ်သော ပညာရေးသုံးသပ်မှု ပြုပေးရန် မိဘများမှ တောင်းဆိုပိုင်ခွင့်ရှိသည်။

သုံးသပ်မှုဆိုင်ရာ မေးစရာမေးခွန်းများ-

- ✓ သုံးသပ်စစ်မေးမှုသည် ဘာတွေကိုတိုင်းတာပါသလဲ။
- ✓ စာမေးပွဲ၏ ဖျမ်းမျှ သို့မဟုတ် သာမန်စံသည် ဘယ်လောက်လဲ။
- ✓ သာမန်စံနှုန်းနှင့် နှိုင်းယှဉ်ကြည့်လျှင် ကျွန်ုပ်တို့၏ခလေးသည် မည်သို့ ရှိသနည်း။
- ✓ ကျွန်ုပ်တို့ခလေးကို သင်ကြားရေးတွင် ယင်းသည် မည်သို့ ပတ်သက်သနည်း။

ရွေးချယ်ခံရနိုင်ခြေရှိမှု

- ✓ သုံးသပ်မှုရလဒ်နှင့် အိုင်အီးပီအသင်းမှ တင်သွင်းချက်များအပေါ်အခြေခံပါသည်။
- ✓ ကျောင်းသားများသည် အကန့်အသတ်မရှိဘဲ တစ်မျိုးမျိုးနှင့် ကိုက်ညီပြီး အထူးညွှန်ကြားမှုလိုသူဖြစ်ရမည်။ (အိုင်အီးပီ လက်ကိုင်စာအုပ်တွင် ကြည့်ပါ)

အိုင်အီးပီ (IEP) အစည်းအဝေးအတွက် ပြင်ဆင်ခြင်း

အိုင်အီးပီ IEP အစည်းအဝေး ပြင်ဆင်ခြင်း -

- ✓ အပြန်အလှန်ဝေငှရန် အချက်အလက်များ စုဆောင်းပါ။ ဆေးကုသမှု၊ စိတ်ဖက်ဆိုင်ရာနှင့် အခြားသုံးသပ်မှုစသည်များ စုဆောင်းပါ။
 - ကလေး၏ပညာရေးမှတ်တမ်းနှင့် ပတ်သက်သည့် အရေးကြီးသော အချက်အလက်အားလုံးကို ဖိုင်တွဲပြုလုပ်ထားပါ။
 - သင့်ကလေး၏ ကျောင်းစာမှတ်တမ်းများနှင့် လက်ရှိအိုင်အီးပီ ပြုလုပ်နေလျှင် မှတ်တမ်းများကို ပြန်လည်သုံးသပ်ပါ။
- ✓ မိမိကလေး၏ အားသန်ချက်များ အားနည်းချက်လိုအပ်ချက်များကို စာရင်းပြုစုထားပါ။
- ✓ သင့်ကလေးအတွက် ဦးစားပေးလိုသည့်အရာများနှင့် ရေရှည် ရည်မှန်းချက်များကို ရေးမှတ်ထားပါ။

သင်၏ လက်မှတ်ရေးထိုးမှု အရေးကြီးပုံ

- ✓ ပါဝင်တက်ရောက်သူတိုင်း လက်မှတ်ရေးထိုးသင့်ပါသည်။
 - IEP ပေါ်ရှိထိုးထားသောလက်မှတ်များသည် ပါဝင်မှုနှင့် တက်ရောက်မှုတို့ကို ဖော်ပြသည်။
 - IEPပေါ်တွင် မိဘများသည် "သဘောမတူကြောင်း"၊ စိုးရိမ်ပူပန်ကြောင်း မှတ်တမ်းတင်နိုင်ပါသည်။

အစည်းအဝေးပြီးလျှင် နောက်ဆက်တွဲများ ပေးပို့ခြင်း

- ✓ ကျောင်းဝန်ထမ်းများအား သူတို့၏ကြိုးပမ်းမှုများအတွက် ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြောပါ။
- ✓ သင့်ကလေး၏ တိုးတက်မှုကို စောင့်ကြည့်ပါ။
 - တိုးတက်မှုမှတ်တမ်းများ ဘယ်နှစ်ကြိမ်လောက်အိမ်ကိုပို့ မလဲ။ အိုင်အီးပီ အဖွဲ့နှင့် အကောင်းဆုံး ဘယ်လိုဆက်သွယ်မလဲ။
- ✓ အိုင်အီးပီ (IEP)ကို လိုအပ်သလို ပြောင်းလဲနိုင်ပါသည်။
 - အိုင်အီးပီ IEP အပေါ် စိတ်ပူပန်မှုများ သို့မဟုတ်ပြဿနာရှိလျှင်လည်းကောင်း ကလေးသည်တိုးတက်မှုမပြုလျှင်သော်လည်းကောင်း မိဘများသည် အိုင်အီးပီ အစီအဝေးခေါ်နိုင်ပါသည်။
- ✓ အိုင်အီးပီအဖွဲ့များသည် တနှစ်တစ်ခါ တွေ့ဆုံဆွေးနွေးရမည်။

အိုင်အီးပီ IEPအစဉ်အဆက်တွင်း ပြဿနာဖြေရှင်းခြင်း

စဉ်းစဉ်းစားစား ရှေ့တိုးလုပ်ပါ ပြဿနာများကို တတ်နိုင်သ၍ အနိမ့်ဆုံးအဆင့်တွင် ဖြေရှင်းပါ။ ဘယ်လိုမှ အလုပ်မဖြစ် အဆင်မပြေဘူးဆိုလျှင် -

- ✓ ကျောင်းအဖွဲ့နှင့် ဆက်သွယ်တိုင်ပင်ပါ။
- ✓ အမိန့်အာဏာအဆင့်အလိုက် လိုက်နာပါ။ သာမန်အားဖြင့်အောက်ပါအတိုင်းဖြစ်ပါသည်။
 1. ဆရာ၊ ဆရာမ
 2. ကျောင်းအုပ်
 3. ကျောင်းမြို့နယ်အထူးပညာရေးညွှန်ကြားရေးမှူး/ကြီးကြပ်သူ
 4. ယူတာပြည်နယ် ပညာရေးရုံး ။ အထူးပညာရေး

မသန်မစွမ်းသူများပညာရေး အက်ဥပဒေ ၂၀၀၄((IDEA 2004) ပါအချက်အလက်အားလုံး သည် ချာတာကျောင်းများအားလုံးအပေါ်လည်း အကျိုးဝင်သည်

ပိုမိုပြည့်စုံသော အချက်အလက်များအတွက် ယူတာပြည်နယ် မိဘများစင်တာ၏ "အိုင်အီးပီဆောင်ရွက်မှုတွင် မိဘများပါဝင်ဆောင်ရွက်မှု" လက်စွဲစာအုပ်ကို ကြည့်ပါ။

www.utahparentcenter.org/publications/handbooks

